

[Insert name of recipient and address here (optional)]

ချစ်ခင်လေးစားရပါသော မိဘများနှင့် ပြုစုစောင့်ရှောက်သူများခင်ဗျာ

သင့်ကလေး၏ အကူအပြောင်း သင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကြေညာချက်

သင့်ကလေး ကောင်းမွန်စွာ ကျောင်းစတင်နိုင်ရန်အတွက် အထောက်အကူပြုရန် ကျွန်ုပ်တို့သည် ၎င်းအတွက် အကူအပြောင်း သင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကြေညာချက်တစ်စောင် ရေးသားနေပါသည်။ အကူအပြောင်း ကြေညာချက်သည် သင့်ကလေး၏ သင်ယူရေးနှင့် ကျန်းမာပျော်ရွှင်ရေးအကြောင်း အချက်အလက်ကို အောက်ပါပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အကြား မျှဝေရန် နည်းလမ်းတစ်ခု ဖြစ်သည်-

- သင်
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှု
- သင့်ကလေး၏ အနာဂတ် ကျောင်း
- သင့်ကလေး တက်ရောက်မည်ဆိုပါက သင့်ကလေး၏ အနာဂတ် ကျောင်းချိန်ပြင်ပ စောင့်ရှောက်မှု (OSHC) ဝန်ဆောင်မှု။

အကူအပြောင်း ကြေညာချက်တွင် အောက်ပါအချက်အလက်များ ပါဝင်မည်-

- သင့်ကလေး၏ စိတ်ဝင်စားမှုများ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များ
- သင့်ကလေး အကောင်းဆုံး သင်ယူနိုင်ရန် ပံ့ပိုးနည်း။

ဤအချက်အလက်သည် သင့်ကလေးအား ကျောင်းမှ အကောင်းဆုံး ပံ့ပိုးနိုင်ရန် အထောက်အကူပြုပါမည်။

ကျွန်ုပ်တို့က သင့်အား လုပ်စေလိုသည့် အရာ

အကူအပြောင်း ကြေညာချက်တွင် သင့်ကလေး၏ မူကြိုဆရာ၊ သင်နှင့် သင့်ကလေးက ဖြည့်ရမည့် ကွဲပြားသည့် အပိုင်းများ ပါဝင်သည်။ **ကျေးဇူးပြု၍ အပိုင်း 3- မိသားစု ကို ဖြည့်ပါ [အပိုင်း 2- ကလေးကို ဖြည့်စွက်ရန် သင့်ကလေးကို ကူညီပေးပါ]** ပြီးလျှင် **[insert date here]** နောက်ဆုံးထားပြီး ၎င်းကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုထံ ပြန်ပေးပါ။

သင့်ပါဝင်ကူညီမှုသည် အရေးကြီးသော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည် မဟုတ်ပါ။ ၎င်းသည် သင့်ကလေး၏ အတတ်သင် ဆရာ (နှင့် OSHC သို့ သွားပါက ၎င်း၏ OSHC ဆရာ) အား သင့်ကလေးကို ပိုမိုကောင်းမွန်စွာ နားလည်စေပြီး သင့်ကလေး၏ သင်ယူရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် အစီအစဉ်ဆွဲရာတွင် ၎င်းကို ကူညီပေးပါမည်။

နောက် ဖြစ်ပျက်မည့် အရာ

သင့်ကလေး၏ မူကြိုဆရာသည် အကူးအပြောင်း ကြေညာချက်၏ အပိုင်းအားလုံးကို စုပေါင်းပြီး သင့်အား မိတ္တူတစ်စောင် ပေးပါမည်။ သင့်ကလေး၏ ကျောင်းသည် နိုဝင်ဘာလတွင် မိတ္တူတစ်စောင် လက်ခံရရှိပါမည်။ သင်သည် မိသားစုနှင့် ကလေး အပိုင်းများကို မဖြည့်ပါက အကူးအပြောင်း ကြေညာချက်၏ ကျန်အပိုင်းကို သင့်ကလေး၏ ကျောင်းနှင့် မျှဝေဦးမည် ဖြစ်ပြီး သက်ဆိုင်ပါက ၎င်းတို့၏ OSHC ဝန်ဆောင်မှုနှင့်လည်း မျှဝေပါမည်။

သုတေသနအရ အချက်အလက် မျှဝေခြင်းက ကလေးများအား ကျောင်းအကူးအပြောင်းလုပ်ရာတွင် အောင်မြင်စေရန် အထောက်အကူပြုကြောင်း တွေ့ရှိထားပါသည်။ သို့သော် သင်သည် အကူးအပြောင်း ကြေညာချက်ကို သင့်ကလေး၏ ကျောင်းနှင့် မမျှဝေစေလိုပါက ၎င်းကို [insert date here] နောက်ဆုံးထားပြီး သင့်ကလေး၏ မူကြိုဆရာထံ ပြောဆိုပါ။

သင့်ကလေးအား ကျောင်းအပ်ခြင်း

သင်သည် လာမည့်နှစ်အတွက် သင့်ကလေးကို ကျောင်းမအပ်ရသေးလျှင် ကျောင်းအမြန်ဆုံးအပ်ရန် သင့်အား ကျွန်ုပ် တိုက်တွန်းပါသည်။ ကျောင်းအပ်ခြင်းဖြင့် သင့်ကလေး၏ တစ်ဦးချင်း လိုအပ်ချက်များကို ကျောင်းက ပြင်ဆင်ပေးနိုင်ရန် အထောက်အကူပြုပါသည်။ ပညာရေးနှင့် လေ့ကျင့်ရေးဌာနသည် ကျောင်းစတင်ခြင်းအကြောင်း အသုံးဝင်သော အချက်အလက်ကို ဤနေရာတွင် ဖော်ပြထားပါသည် <https://www.education.vic.gov.au/parents/going-to-school/Pages/choose-enrol-school.aspx>။

နောက်ထပ် အချက်အလက်များ

[please select relevant text based on whether you are providing this information electronically or by hard copy]

[Option 1 – direct parents to website – delete whichever option not used]

အကူးအပြောင်း ကြေညာချက်ကို ဖြည့်ခြင်းနှင့် ကောင်းမွန်စွာ ကျောင်းစတင်နိုင်ရေးအတွက် နောက်ထပ် အချက်အလက်များ သိလိုပါက အောက်ပါတို့ကို ကြည့်ပါ-

- မိသားစုများအတွက် အချက်အလက် စာရွက်
- အကူးအပြောင်း သင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကြေညာချက်ကို ဖြည့်ရာတွင် မိသားစုများကို ကူညီရန် လမ်းညွှန်ချက်များ။

၎င်းတို့ကိုအွန်လိုင်း www.education.vic.gov.au/transitiontoschool။

[Option 2 – attach information to letter – delete whichever option not used]

အကူးအပြောင်း ကြေညာချက်ကို ဖြည့်ခြင်းနှင့် ကောင်းမွန်စွာ ကျောင်းစတင်နိုင်ရေးအတွက် နောက်ထပ် အချက်အလက်များ သိလိုပါက ပူးတွဲထည့်သွင်းထားသော အောက်ပါတို့ကို ကြည့်ပါ-

- မိသားစုများအတွက် အချက်အလက် စာရွက်

- အကူးအပြောင်း သင်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကြေညာချက်ကို ဖြည့်ရာတွင် မိသားစုများကို ကူညီရန် လမ်းညွှန်ချက်များ။

သင့်ကလေး၏ ကျောင်းအကူးအပြောင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုသည်များ ရှိပါက ကျေးဇူးပြု၍ [insert name of early childhood educator] နှင့် ပြောဆိုဆွေးနွေးပါ။

လေးစားစွာဖြင့်

[Name of early childhood educator]

[Day] [Month] [Year]